

ပတခ(၀၀)-၀၅-၀၁

ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆ ၊ ပုဒ်မခွဲ (ခ) အရ ပင်ရင်းမှ ဝင်ငွေခွန် နုတ်ယူပေးသွင်းပြီးကြောင်း အထောက်အထားလက်မှတ်

ပင်ရင်းမှ ဝင်ငွေခွန် နုတ်ယူခြင်းခံရသူ

ပင်ရင်းမှ ဝင်ငွေခွန် နုတ်ယူပေးသွင်းသူ

အခွန်ထမ်းအမည်-----

အခွန်ထမ်းအမည်-----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

စည်းကြပ်မှုခံယူသည့်ရုံး -----

စည်းကြပ်မှုခံယူသည့်ရုံး -----

(တစ်ဦးချင်းပုဂ္ဂိုလ်ဖြစ်ပါက)

(တစ်ဦးချင်းပုဂ္ဂိုလ်ဖြစ်ပါက)

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်-----

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်-----

(ပုဂ္ဂိုလ်စုဖြစ်ပါက)

(ပုဂ္ဂိုလ်စုဖြစ်ပါက)

မှတ်ပုံတင်အမှတ် -----

မှတ်ပုံတင်အမှတ် -----

လိပ်စာ(အသေးစိတ်ဖော်ပြရန်)-----

လိပ်စာ(အသေးစိတ်ဖော်ပြရန်)-----

စဉ်	ပေးချေငွေ အမျိုးအစား	နုတ်ယူ ရမည့် အခွန် နှုန်း	ပေးချေ သည့်နေ့	ပေးချေငွေ	ပင်ရင်းမှ နုတ်ယူ ပေးသွင်း သည့် ဝင်ငွေခွန်	မှတ်ချက်
၁။	အတိုးပေးငွေများ					
	(က) ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်းနေနိုင်ငံခြားသား	-				
	(ခ) ပြည်ပနေနိုင်ငံခြားသား	၁၅%				
၂။	လိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်အခွင့်အရေး စသည်တို့ကို အသုံးချခွင့်ပြုသည့်အတွက် ပေးချေငွေများ					
	(က) ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်းနေနိုင်ငံခြားသား	၁၀%				
	(ခ) ပြည်ပနေနိုင်ငံခြားသား	၁၅%				
၃။	ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များ၊ နိုင်ငံပိုင်လုပ်ငန်းများ၊ စည်ပင် သာယာရေးအဖွဲ့များ၊ တင်ဒါစနစ် သို့မဟုတ် လေလံစနစ် သို့မဟုတ် ဈေးပေါ်လှေယူသည့် စနစ် သို့မဟုတ် ကန်ထရိုက်စာချုပ် သို့မဟုတ် သဘောတူစာချုပ် သို့မဟုတ် အခြားစနစ် တစ်ခုခုဖြင့် နိုင်ငံတော်အတွင်း ပစ္စည်းဝယ်ယူ ခြင်း၊ လုပ်ငန်းဆောင်ရွက်ပေးခြင်း၊ ဝန်ဆောင်မှု ဆောင်ရွက်ပေးခြင်းတို့အတွက် ပေးချေငွေများ					
	(က) ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်းနေနိုင်ငံခြားသား	၂%				
	(ခ) ပြည်ပနေနိုင်ငံခြားသား	၂.၅%				

၄။	နိုင်ငံတော်နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သည့် စီးပွားရေးလုပ်ငန်းများ၊ အစုစပ်လုပ်ငန်း၊ ဖက်စပ်လုပ်ကိုင်သည့် လုပ်ငန်း၊ ကုမ္ပဏီ၊ တစ်ဦးချင်းပုဂ္ဂိုလ်တို့ စုပေါင်းထားသည့် အဖွဲ့အစည်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မှတ်ပုံတင်၍ ဖွဲ့စည်းထားသည့်အဖွဲ့အစည်း သို့မဟုတ် အသင်းအဖွဲ့၊ သမဝါယမအသင်းနှင့် နိုင်ငံခြားကုမ္ပဏီများ၊ နိုင်ငံခြားသားပိုင် လုပ်ငန်းများက ကန်ထရိုက်စာချုပ် သို့မဟုတ် သဘောတူစာချုပ် သို့မဟုတ် အခြားစနစ်တစ်ခုခုဖြင့် နိုင်ငံတော်အတွင်းပစ္စည်း ဝယ်ယူခြင်း၊ လုပ်ငန်းဆောင်ရွက်ပေးခြင်းနှင့် ဝန်ဆောင်မှု ဆောင်ရွက်ပေးခြင်းတို့အတွက် ပေးချေငွေများ					
	(က) ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်းနေနိုင်ငံခြားသား	-				
	(ခ) ပြည်ပနေနိုင်ငံခြားသား	၂.၅%				
၅။	အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းဆောင်ရွက်ပေးခြင်းနှင့် ဝန်ဆောင်မှုဆောင်ရွက်ပေးခြင်းတို့အတွက် ပေးချေငွေများ - ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ (ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်းနေနိုင်ငံခြားသား)	၂%				
စုစုပေါင်းပေးချေငွေနှင့် စုစုပေါင်းနုတ်ယူပေးသွင်းသည့်ဝင်ငွေခွန် -						
စုစုပေါင်းနုတ်ယူပေးသွင်းသည့် ဝင်ငွေခွန် (စာဖြင့်) -						

<u>သတိပေးချက်</u> ၁။ နုတ်ယူထားသည့် ဝင်ငွေခွန်ကို နုတ်ယူသည့်နေ့မှ (၁၅)ရက်အတွင်း ပေးသွင်းရမည်။ [ဝင်ငွေခွန်စည်းမျဉ်း ၁၄ (ခ)] ၂။ ပင်ရင်းမှနုတ်ယူပေးသွင်းသည့်အခွန်ကို နုတ်ယူပေးသွင်းခြင်းမပြုလျှင် ပျက်ကွက်သူအဖြစ် မှတ်ယူခြင်းခံရမည်ဖြစ်ပြီး နုတ်ယူခြင်းမရှိသည့် အခွန်အား ပေးဆောင်ရန် တာဝန်ရှိစေရမည်။ [အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၄၊ ပုဒ်မခွဲ (ဂ)] ၃။ နုတ်ယူပေးသွင်းသည့်ဝင်ငွေခွန်ကိုသတ်မှတ်ထားသည့်အချိန် အတွင်း ပေးသွင်းနှုန်းပျက်ကွက်ပါက ပေးဆောင်ရန် ပျက်ကွက်သော ပမာဏ၏ ၁၀ရာခိုင်နှုန်းကို နောက်ကျပေးဆောင်ခြင်းအတွက် ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရမည်။ [အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၄၊ ပုဒ်မခွဲ (ဃ)] ၄။ ပင်ရင်းမှနုတ်ယူထားသောအခွန်နှင့် စပ်လျဉ်းသည့်အသေးစိတ်အချက်အလက်များကိုနုတ်ယူသည့်နေ့မှ(၁၅)ရက်အတွင်း သက်ဆိုင်ရာအခွန်ရုံးသို့ပေးပို့ရမည်။ [ဝင်ငွေခွန်စည်းမျဉ်း ၁၄ (ဂ)]	အထက်ပါ အချက်အလက်များ မှန်ကန်ပါသည်။  လက်မှတ် ----- အမည် ----- တာဝန် ----- နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ----- ကုမ္ပဏီ/ ဌာန/ အဖွဲ့အစည်း ----- လက်မှတ်ထုတ်ပေးသည့်နေ့ -----/-----/----- (ရက် / လ / ခုနှစ်)
---	--

- မှတ်ချက်။
- (၁) နုတ်ယူပေးသွင်းသူသည် (၃) စောင်ပြုစု၍ ဖြတ်တောက်ခံရသူသို့ (၁) စောင်၊ သက်ဆိုင်ရာအခွန်ရုံးသို့ (၁) စောင်ပေးပို့၍ လက်ခံ (၁) စောင် သိမ်းဆည်းထားရမည်။
 - (၂) မြန်မာနိုင်ငံနှင့် DTA စာချုပ်ချုပ်ဆိုထားသောနိုင်ငံများသို့ စဉ် ၁ (ခ) နှင့် စဉ် ၂ (ခ) တို့အတွက် ပေးချေငွေများဖြစ်ပါက (အခွန်နှုန်းနှင့် နိုင်ငံအမည်) ကို “မှတ်ချက်” စာတိုင်တွင် ဖော်ပြရမည်။
 - (၃) မြန်မာနိုင်ငံနှင့် DTA စာချုပ်ချုပ်ဆိုသောနိုင်ငံများမှာ ယူနိုက်တက်ကင်းဒမ်း၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ မလေးရှား၊ စင်ကာပူ၊ လာအို ၊ ထိုင်း တို့ဖြစ်ပါသည်။